

# Hmuhsaktu Pawngkam

သက်ဝင်နေသော ပတ်ဝန်းကျင်







A fa: Nu nu vate te  
khi

zeidah an tuah?

A nu: Vate te cu  
van ah an zuang hna.

သားသား “မေမေ ငှက်ကလေးတွေ  
ဘာတွေလုပ်နေကြတာလဲ”။

မေမေ “ငှက်ကလေးတွေကောင်းကင်မှာ  
ပျံနေကြတယ်”။



A fa: Nu nu Vok  
fate te khi zeidah an  
tuah?

A nu: Vok fate te cu  
nawncek lak ah an i  
bual

သားသား “မေမေ ဝက်ကလေးတွေ  
ဘာတွေလုပ်နေကြလဲ”။

မေမေ “ဝက်ကလေးတွေရဲ့ထဲမှာ  
ဆော့နေကြတယ်”။



A fa: Nu nu uico  
fate te khi zeidah an  
tuah?

A nu: Uico fate te cu  
Inn  
tang ah rawl an ei

သားသား “မေမေ ခွေးကလေးတွေ  
ဘာတွေလုပ်နေကြလဲ”။

မေမေ “ခွေးကလေးတွေက အိမ်အောက်မှာ  
အစာစားနေကြတယ်”။





A fa: Nu nu Meheh  
fate te khi zeidah an  
tuah?

A nu: Meheh fate te  
cu dum pawng ah  
ram an tam

သားသား “မေမေ ဆိတ်ကလေးတွေ  
ဘာတွေလုပ်နေကြလဲ”။  
မေမေ “ဆိတ်ကလေးတွေ ခြံဘေးမှာ  
မြက်စားနေကြတယ်”။



A fa: Nu nu Chizawh  
fate te khi zeidah an  
tuah?

A nu: Chizawh fate  
te cu tap hram ah  
mei an to

သားသား “မေမေ ကြောင်ကလေးတွေ  
ဘာတွေလုပ်နေကြလဲ”။

မေမေ “ကြောင်ကလေးတွေ မီးဖိုဘေးမှာ  
မီးလုံနေကြတယ်”။



A fa: Nu nu Ar fate te  
khi zeidah an tuah?  
A nu: Ar fate te cu  
dum chung ah rawl  
an kawl

သားသား “မေမေ ကြက်ကလေးတွေ  
ဘာတွေလုပ်နေကြလဲ”။

မေမေ “ကြက်ကလေးတွေ ခြံထဲမှာ  
အစာရှာနေကြတယ်”။



A fa: Nu nu kei tah  
zeidah  
ka tuah lai?

A nu: Ka fa nang cu  
Sianginn na kai lai

သားသား “မေမေ သားရော ဘာလုပ်ရမှာလဲ”။

မေမေ “သားလုပ်ရမှာကကျောင်းသွားဖို့ပဲလေ”။





A fa: Sianginn ka kai  
ahcun hawile kom pawl  
he lente kan i celh lai.

A nu: Si hen ta,  
Sianginn ah  
keimah nih kan  
thlah lai mu.

သားသား “သားသားကျောင်းတက်ရင်  
သူငယ်ချင်းတွေနဲ့ပါကစားရမှာပေါ့နော်”။  
မေမေ “ဒါပေါ့ သားလေးကျောင်းသွားချင်ရင်  
မေမေလိုက်ပို့ပေးမှာပေါ့”။





ဟားခါး (ချင်း) စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

